

ခေါ်ယူလိုသောရာထူး - Community Project Officer (For Myanmar Nationals Only)

ခန့်ထားမည့်ကာလ - ၆လ (Funding ရရှိမှုအပေါ်မူတည်ပြီး အချိန်ကာလ တိုးမြှင့်ခန့်ထားရန် အလားအလာရှိပါသည်။)

တာဝန်ထမ်းဆောင်ရမည့်နေရာ - ရန်ကုန်မြို့

လစာ - ကောင်းမွန်သော လစာခံစားခွင့်အပြင် မိမိကိုယ်ကို တိုးတက်အောင်လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများလည်းရရှိမည်။

အဖွဲ့အစည်းအကြောင်း

Harmoneat သည် မကြာသေးမီကမှ ဖွဲ့စည်းခဲ့သော Social Business တစ်ခုဖြစ်ပါသည်။ ရန်ကုန်တွင် အခြေစိုက်ပြီး အစားအစာကိုဗဟိုပြုကာ လူ့အဖွဲ့အစည်းများကို စုစည်းတည်ဆောက်ရန်ရည်ရွယ်လုပ်ဆောင်လျက်ရှိပါသည်။ လူ့အဖွဲ့အစည်းတစ်ခုစီနှင့် လူတစ်ဦးချင်းစီတို့အကြား ကွဲပြားမှုများဖြင့် အလှမ်းကွာနေမည့်အစား တူညီမှုများကို ရှာဖွေရင်း နီးစပ်မှုရရှိအောင် လုပ်ဆောင်ရန်ရည်ရွယ်ချက်ဖြင့် Harmoneat ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ Harmoneat အနေဖြင့် အဓိပ္ပာယ်ပြည့်ဝသော ထိတွေ့မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများမှတစ်ဆင့် လူတစ်ဦးချင်းစီနှင့်လူ့အဖွဲ့အစည်းများအကြား ပြောဆိုဆွေးနွေးနိုင်မည့် အခွင့်အလမ်းများ ပိုမိုတိုးမြှင့်အောင်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ လူငယ်များ၊ ပြည်တွင်း CSO များ၊ တက်ကြွလှုပ်ရှားသူများနှင့် လူထုအခြေပြု community café များအား စွမ်းရည် မြှင့်တင်ပေးခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် သည်းခံမှုတရားပြည့်ဝသော လူ့အဖွဲ့အစည်းများ ပေါ်ပေါက်လာအောင် လုပ်ဆောင်သွားရန် Harmoneat က ဦးတည်လုပ်ဆောင်လျက်ရှိပါသည်။

ကျောင်းများတွင် ငြိမ်းချမ်းရေးအခြေခံသဘောတရားများသင်ကြားပေးခြင်း၊ ကျောင်းပြင်ပသင်တန်းများပြုလုပ်ပေးခြင်းအားဖြင့် လူ့အဖွဲ့အစည်းအသီးသီး ပိုမိုတိုးတက်အောင်လုပ်ဆောင်နိုင်ရေးကို အားပေးခြင်း၊ လှုပ်ရှားမှုနှင့် အခမ်းအနားများပြုလုပ်ပြီး လူ့အဖွဲ့အစည်းများအကြား အပြန်အလှန် ဆက်သွယ် ဖလှယ်မှုများပေါ်ပေါက်လာအောင်တွန်းအားပေးခြင်းတို့ကို ပြုလုပ်သွားရန် လေ့လာဆောင်ရွက်လျက်ရှိပါသည်။ Harmoneat ၏ ချဉ်းကပ်လုပ်ဆောင်နည်းများကို သင်ကြားရေးပုံစံသဖွယ် တည်ဆောက်ပြီး ထိုသင်ကြားမှုပုံစံကို ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများမှ ရယူသုံးစွဲနိုင်စေရန်အခိုင်အမာ တည်ဆောက်သွားမည်ဖြစ်ပါသည်။ Harmoneat ၏ လုပ်ဆောင်သင်ကြားနည်းနာများကိုသက်ဆိုင်ရာ လူ့အဖွဲ့အစည်းများအတွင်း လိုအပ်ချက်အပေါ် အခြေခံကာ တည်ဆောက်ပြီး ပြန်လည်အသုံးပြုသွားမည့် Facilitator များကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါသည်။ ဖြစ်နိုင်မည်ဆိုပါက Harmoneat

အနေဖြင့် အဆိုပါလုပ်ဆောင်ချက်များအတွက် မတည်ငွေနှင့် အသေးစား ရံပုံငွေများကို ပံ့ပိုးပေးနိုင်အောင် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

လုပ်ဆောင်ရမည့်တာဝန်ဝတ္တရားများ

Community Project Officer အနေဖြင့် Harmoneat ၏ မြန်မာနိုင်ငံအတွင်းလုပ်ဆောင်မည့် လူထုအခြေပြုစီမံကိန်းများ ပေါ်ပေါက်လာရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ရမည်။ ၂၀၁၅ခုနှစ်၏ ပထမခြောက်လပတ်သည် ရွေးချယ်ခံရသူအတွက် အလွန်စိတ်လှုပ်ရှားစရာကောင်းသော၊ စိန်ခေါ်မှုများသော ဆန်းသစ်သည့်ချဉ်းကပ်နည်းများပါဝင်သည့် လူထုအခြေပြုလုပ်ငန်းများကို လေ့လာပါဝင်ခွင့်ရမည့်အခွင့်အရေးဖြစ်ပါသည်။ Operations Manager ၏ ကြီးကြပ်မှုအောက်တွင် Community Project Advisor နှင့်တွဲဖက်ပြီး Harmoneat ၏ mission ဖြစ်သော အစားအသောက်ကိုအခြေခံကာ ကျန်းမာပျော်ရွှင်သော လူ့အဖွဲ့အစည်းများတည်ဆောက်သွားရန် (to build communities, through food) ဆိုသည်ကို အကောင်အထည်ဖော်အောင်မြင်အောင်ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ရမည်ဖြစ်ပါသည်။

Community Project Officer တစ်ယောက်အနေဖြင့်

- Harmoneat ၏ လူထုအခြေပြုစီမံကိန်းများအား ရေးဆွဲခြင်း၊ အစပြုလုပ်ဆောင်ခြင်းတို့တွင် ပါဝင်ကူညီရမည်။
- ရှေ့အလားအလာရှိသော မိတ်ဖက်အဖွဲ့အစည်းများနှင့် အကျိုးခံစားခွင့်ရှိသူများကို စိစစ် ရှာဖွေရာတွင် ပါဝင်ရမည်။
- မိတ်ဖက်အဖွဲ့အစည်းများ၊ အကျိုးခံစားခွင့်ရှိသူများနှင့် ရေရှည်ခိုင်မာသော ပူးပေါင်းလုပ်ဆောင်မှုများဖြစ်ပေါ်လာအောင်ဖော်ဆောင်ရေးတွင်ပါဝင်ရမည်။
- သင်တန်းများပို့ချရာတွင် ပါဝင်ကူညီလုပ်ဆောင်ရမည်။
- Harmoneat ၏ လူထုအခြေပြုစီမံကိန်းများအား စောင့်ကြည့်လေ့လာအကဲဖြတ်ရာတွင် ပါဝင်ကူညီရမည်။
- သုတေသနပြုခြင်းနှင့် စီမံကိန်းဆိုင်ရာ စာရွက်စာတမ်းများမှတ်တမ်းပြုစုထိန်းသိမ်းခြင်း၊ အစီရင်ခံစာတင်ပြခြင်းတို့ကို လုပ်ဆောင်ရမည်။
- ပြည်တွင်း ဈေးကွက်မြှင့်တင်ခြင်းနှင့် communications ဆိုင်ရာကိစ္စရပ်များ၊ စာရွက်စာတမ်းဘာသာပြန်ခြင်းများကို ပြုလုပ်ပေးရမည်။

- လိုအပ်ပါက Harmoneat ဟင်းချက်သင်တန်း၏ လုပ်ငန်းပိုင်းဆိုင်ရာတွင် ကူညီလုပ်ဆောင်ပေးရမည်။

ရှိရမည့်အရည်အချင်းများ

တက်ကြွပြီး မိမိကိုယ်တိုင်အစပြုလုပ်ဆောင်တတ်သော၊ တီထွင်ဖန်တီးတတ်သော၊ ခေါင်းဆောင်မှုစွမ်းရည်ရှိသော၊ လူထုအခြေပြုလုပ်ငန်းနှင့် social business ကို စိတ်ဝင်စားမှုရှိသူတစ်ဦးဖြစ်ရန် လိုအပ်ပါသည်။ ထို့ပြင်

- လူထုအခြေပြုလုပ်ငန်းနှင့် social business ကို စိတ်ဝင်စားမှုရှိသူ
- Harmoneat ၏ mission နှင့် value များကို တန်ဖိုးထားနားလည်သူ
- မြန်မာနိုင်ငံ၏ ကွဲပြားသော အစားအစာနှင့်ယဉ်ကျေးမှုကို တန်ဖိုးထားခံစားတတ်သူ
- မိတ်ဖက်အဖွဲ့အစည်းများ၊ အထူးသဖြင့် လူထုအခြေပြုဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ လူ့အခွင့်အရေးနှင့် လူငယ်အခြေပြုလုပ်ငန်းများနှင့် ပတ်သက်သော ပူးပေါင်းလုပ်ဆောင်မှုအခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ရာတွင် အတွေ့အကြုံရှိသူ
- လုပ်ငန်းနှင့်သက်ဆိုင်သော ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်လျှင် ပိုမိုသင့်တော်ပါသည်။
- Interpersonal skill နှင့် English - မြန်မာ နှစ်ဘာသာ ကောင်းမွန်ကျွမ်းကျင်သူ
- ကြိုတင်ပြင်ဆင်မှုနှင့် မိမိကိုယ်ကို တွန်းအားပေးလုပ်ဆောင်တတ်သူ
- အရေးကြီးသည့်လုပ်ငန်းတာဝန်များအား ဦးစားပေးအဆင့်ခွဲလုပ်ဆောင်တတ်သူ
- Capacity building နှင့် သင်တန်းများပေးခြင်းတို့တွင် အတွေ့အကြုံရှိသူဖြစ်က ပိုမိုသင့်တော်ပါသည်။

အမျိုးသမီးများ၊ ကွဲပြားသောလူ့အဖွဲ့အစည်းအလွှာစုံမှ အရည်အချင်းပြည့်မီသူများလည်း လျှောက်ထားရန် ဖိတ်ခေါ်ပါသည်။

လျှောက်ထားရန်

မည်သည့်အတွက်ကြောင့် အထက်ပါရာထူးအတွက် ခန့်ထားရန်သင့်လျော်သူဖြစ်ကြောင်း မိမိကိုယ်တိုင် ရေးသားထားသည့် Cover Letter နှင့် ကိုယ်ရေးရာဇဝင်တို့အား ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ရက်၊ သောကြာနေ့ ညနေ (၅)နာရီနောက်ဆုံးထားပြီး projects@harmoneat.com သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက www.harmoneat.com တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။